

Cangxei he hawi saite  
pangpawng

ထူးဆန်းတဲ့ငှက်တော်







Jangni-a pangpawng me ta  
hai äni tea ca he ngai saite  
bäruï awng.

ဟိုး . . . ရှေးရှေးတုန်းက ငှက်တော်တစ်ကောင်ရှိတယ်။  
သူ့ကိုစားချင်တဲ့ မြွေတစ်ကောင်လည်းရှိပြန်ပါတယ်။






Bärui lä pangpawng tea ly  
kha rawijae aesa pa vi.

မြေဟာ ငှက်တော်ဆီသွားပြီး သူငယ်ချင်းဖွဲ့ပါသတဲ့။






Nitä-a lä bärui ma “Nang lä  
mä-ai te mei” nakhä düng pa.

တစ်နေ့မှာ မြွေဟာငှက်တော်ကို ‘သူငယ်ချင်းက  
ဘယ်မှာအိပ်သလဲ’လို့ မေးလိုက်တယ်။






“Kai lä angby mawng-a i te  
kae be ä” näpa.

ငှက်တော်ဟာ ဝါးပင်ပေါ်မှာအိပ်တာပါလို့  
ပြန်ဖြေလိုက်ပါသတဲ့။








Düng tä-a bäru i lä pang  
pawng i te mityng-a ly kha  
aemaw pa dy.

အဲဒီညမှာ မြေဟာ ငှက်တော်အိပ်တဲ့ နေရာဆီသွားပြီး  
ချောင်းမြောင်းနေလိုက်တယ်။



Bärui lä pangpawng i y käla  
“Kyng kyng kawi kawi” näkha  
hang te thai pa vi ti.

ညမိုးချုပ်တော့ ငှက်တော်ဟာ တစ်ညလုံးမအိပ်ဘဲ  
ကု. . ကု. . ကု. လို့ အော်နေတာ သူတွေ့လိုက်တယ်။






Tukha bärui lä pangpawng  
tea ca haw y käla khö  
aevang pa vi dy.

အဲလိနဲ့မြေဟာ ငှက်တော်ကိုမစားနိုင်ဘဲ  
မနက်မိုးလင်းသွားပါသတဲ့။








Bärui lä ly haile kha aemaw  
be ea la pangpawng lä  
kärungtaw ta“Kyng kyng kawi  
kawi” nakhä hang pa be tyng  
lyng vi.

နောက်တစ်ညလည်း မြွေဟာ ငှက်တော်အိပ်တဲ့နေရာကို  
ချောင်းပြန်ရာ ငှက်တော်က တစ်ညလုံးမအိပ်ဘဲ ကူး . . ကူး . . ကူး  
လို့ အော်မြည်နေပြန်သတဲ့။





Khawidüng kätì ly ea la  
hakä hang pa tyng lyng be te  
phüng-a kang khüng-a lä  
aemaw pa y vi dy.

နောက်တစ်ညမှာလည်း မနေ့ကလိုပဲ ငှက်တော်ကတစ်ညလုံး  
ကူး . ကူး . ကူး . လို့ အော်နေပြန်တာကြောင့်  
ငှက်တော်ကို နောက်တစ်ခါ ထပ်မချောင်းတော့ဘူးတဲ့။






Pangpawng lä anghaw tho te  
hai ra ca qawng kha awng dy  
ti. Pangpawng lä i ea hang  
saite tävaw vi.

ငှက်တော်လည်း မြေရန်ကလွတ်ပြီး ပျော်ပျော်ပါးပါး  
အစာရှာထွက်ပါတော့တယ်။ ငှက်တော်လေးဟာ  
ညအချိန်မှသာ အော်မြည်တတ်တဲ့ ငှက်တစ်မျိုးပါပဲ။







လေမီ စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။



**H&M FOUNDATION**

